

ကာချင်ဖြည့်နယ်အတွင်းရှိဆေးဖက်ဝင်မနီးဆေး(၂)ပင်



ကြိုစာတမ်းတွင်

(က) စာတမ်းအမည်

(ခ) စာတမ်းရှင်များ

(ဂ) နိဒါန်း

(ဃ) ရည်မှန်းချက်၊ ရည်ရွယ်ချက်

(င) အသုံးပြုသည့်ဝါဘာ၊ ပစ္စည်း၊ လူ၊ ပြုလုပ်ဆောင်ရွက်ပုံနည်းလမ်း

(စ) တွေ့ရှိချက်နှင့်ဆွေးနွေးသုံးသပ်ချက်

(ဆ) ကောက်ချက်ဆွဲခြင်း၊ အကြံပြုခြင်း

(ဇ) ကျေးဇူးတင်လွှာ

(ဈ) ကျမ်းကိုးအညွှန်းများ

- | | |
|------------|--|
| စာတမ်းအမည် | - ကချင်ပြည်နယ်အတွင်းရှိ ဆေးဖက်ဝင်မန်းဆေး(၂)ပင် |
| စာတမ်းရှင် | - ဆွေဇ်ငြိမ်း (လ/ထ တိုင်းရင်းဆေးမှု။) |
| | - လွှဲမြောင်းနှင့် (လ/ထ တိုင်းရင်းဆေးမှု။) |
| | - အေးငြိမ်းမွန် (လ/ထ တိုင်းရင်းဆေးမှု။) |
| | - လွှဲလွှဲဖြူ (၃-၁/၈ တိုင်းရင်းဆေးမှု။) |

စာတမ်းအကျဉ်း

မြန်မာ့တိုင်းရင်းဆေးပညာသည် နှစ်ပေါင်းရာထောင်ချီကြာမြင့်စွာ မြန်မာ့ရောမြေသဘာဝ၊ ဓလ္လုထံးတမ်း၊ အစဉ်အလာများ၊ အတွေးအခေါ်အယူအဆများနှင့်ရှင်သန်လာသော ဆေးပညာရပ် ဖြစ်ပါသည်။ ကချင်ပြည်နယ်သည် သဘာဝအရင်းအမြတ်နှင့်ပြည့်စုံသော ပြည်နယ်ကြီးတစ်ခု ဖြစ်ပါသည်။ “နှယ်မြက်သစ်ပင်ဆေးဖက်ဝင်” ဆိုသကဲ့သို့ မိမိတို့ဒေသပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမာလာများမှာ ဆေးဖက်ဝင်ပရဆေးပင်များဖြစ်ပါသည်။ ကချင်ပြည်နယ်အတွင်း ဒေသခံရှိုးရာဆေးနည်းများမှ ဆေးစွမ်းထက်မြက်သော “ကျွဲကောန္တယ်၊ ကြောင်လျှာန္တယ်” ဆေးပင်တို့၏ အစွမ်းထက်မြက်မှုကို ရှာဖွေတင်ပြထားပါသည်။ ငါး၏ အမည်၊ ရုက္ခဗေဒအမည်၊ မျိုးရင်း၊ ဆေးပင်၏အသုံးပြုပုံ အရှိုးကျိုး၊ အရှိုးဆက်၊ အရှိုးအက်ခြင်းနှင့်အရှိုးယောင်ခြင်းများတွင် အသုံးပြုပုံတို့ကို လွှဲလာဆန်းစစ်တင်ပြထားပါသည်။

နိဒါန်း (Introduction)

ကချင်ပြည်နယ်သည် သဘာဝအရင်းအမြစ်များစွာနှင့် သစ်ပင်ပန်းမာလာများပေါ်ကြ၍ယုဝယ်ဝယ်သော ပြည်နယ်ကြီးဖြစ်သည်။ ဒေသခံပြည်သူများလည်း ဆေးဖက်ဝင်အပင်များကို ရူးဆွတ်၍ အသုံး ပြုတတ်ကြပါသည်။ ဒေသတွင်းအစိုးတန်သောဆေးဖက်ဝင်အပင်များကို အသုံးပြုကြသော်လည်း မိရိုးဖလာ လက်ဆင့်ကမ်းကြခြင်းသာ ဖြစ်သည်။ လူနာများအားသုသေသနပြုဆန်းစစ်ခြင်းများ မရှိခဲ့ပေ။ ထိုကြောင့် ကချင်ပြည်နယ်တွင်းရှိ ဆေးဖက်ဝင် မန်းဆေး(J)ပင်ဖြစ်သော “ကျွဲကောန္တယ်၊ ကြောင်လျှာန္တယ်” ၏အသုံး ပြုသော အစိတ်အပိုင်း၊ အသုံးပြုပုံနှင့်ရောက်ပျောက်ကင်းမှုများကို ဤစာတမ်းကော်ဖြင့် လေ့လာတင်ပြ ထားပါသည်။

ရည်ရွယ်ချက် (Objective)

- ကချင်ပြည်နယ်အတွင်း သဘာဝအရင်းအမြစ်ဖြစ်သော ဆေးပင်ပရဆေးပင်များကို ပိုမိုရှာဖွေပြုစုရန်။
- မန်းဆေး(J)ပင်၏ ဆေးဖက်အသုံးဝင်ပုံများကို သိရှိစေရန်။
- ဒေသသုံးရှိုးရာဆေးပင်များအား ပိုမိုတိကျသော စံကုထုံးများအဖြစ် ပေါ်ပေါက်စေရန်။

မန်းဆိုသည်မှာ

ဘေသဇ္ဇနယေးပညာအရ သည်းခြေခြေအောက်တွင်းခံကာ လေ၊ သလိပ်ဒေါသများ၊ သွေးခါတ်များ၊ ဖောက်ပြန်တိုးပွားလာမှုကြောင့်ဖြစ်သည်။ သည်းခြေခြေသလွန်ကဲဖောက်ပြန်သောအခါ လေဒေါသ သည်လည်း လွန်ကဲ ဖောက်ပြန်ကာအရေပြားအပြင်ဆုံးအလွှာထိရောင်တင်းမှုဖြစ်ပေါ်လာရသည်။ ထိုအပြင် သလိပ်ဒေါသနှင့် သွေးခါတ် တို့သည်လည်း ရှိသင့်သည့်ပကတိစံနှုန်းထက်ပိုလွန်လာသောအခါရောင်တင်းခြင်းဖြစ်စေသည်။ ထိုကြောင့် အသွင် သလွှာန်ရောင်တင်းလာခြင်းသည် လေ၊ သည်းခြေ၊ သလိပ်ဒေါသ(၃)ပါးနှင့်သွေးဓာတ်များဖောက်ပြန် တိုးပွားလာမှု၊ ကြောင့်ဖြစ်သည်။ အစိကအားဖြင့်သည်းခြေအကြောင်းခံလေဒေါသတိုးပွား၍ ရသ၊ သွေးသားစသောဓာတ် ဂပါးတို့၏ ဝင်ရောက်လောင်မြှုပ်နှံခြင်းကြောင့်ရောင်တင်းမှုဖြစ်လာခြင်းကို မန်းဟုသတ်မှတ်သည်။

- အသုံးပြုသည့်ဝါယာများ၊ လူနှင့်ပြုလုပ်ဆောင်ရွက်ပုံ
 အသုံးပြုသည့်ဝါယာများ - ကျွဲကောန္တယ်၊ ကြောင်လျှာန္တယ်
 အချိန်ကာလ - ၁ နှစ်
 စစ်တမ်းကောက်ယူသောနေရာ - မြစ်ကြီးနားတိုင်းရင်းဆေးရုံ
 စစ်တမ်းကောက်ယူမှု - ကျား၊ မ (၂)ဦးလုံးတွင်စစ်တမ်းကောက်ယူခဲ့သည်။
- ပြုလုပ်ဆောင်ရွက်ပုံအဆင့်ဆင့်**
- မြန်မာအမည် - ကျွဲကောန္တယ်
 ကချင်အမည် - လပ်ကဲ့
 ရုက္ခဗေဒအမည် - *Pothos chinensis* (Raf) Merr
 မျိုးရင်း - Araceae
 ပုံသဏ္ဌာန် - နှစ်ဆင့်ရွက်ပေါင်းပင်မျိုးဖြစ်၍ ရွက်ရည်သည်။ နှယ်ပင်အမျိုးအစားဖြစ်ပြီး ကိုင်းခွဲများပါရှိသည်။ အရွက်၏အကျယ်မှာ (1. 2)မီလီမီတာ မှ (2. 5)မီလီမီတာထိရှိသည်။ ပန်းပွင့်မှာဘောလုံး၊ ပုံသဏ္ဌာန်လုံးဝန်းပြီးပွင့်သည်။ ဝတ်ဆံတိုင်(၆)ခုရှုပြီး၊ ဝတ်မျုံခန်း(၃)ခန်းပါရှိသည်။ နေရာသို့ အပွင့်ပွင့်သည်။ စွတ်စိုသောနေရာနှင့်ကျောက်၊ သစ်ပင်တို့၏တွယ်ကပ်၏ပေါက်ရောက်သည်။
 မတ်လ၊ ဧပြီလ၊ နိုဝင်ဘာနှင့်အောက်တိုဘာလများတွင် အမြစ်၊ နှယ်ကိုယူချုပ်သို့လောင်ထားနိုင်သည်။
 ငြင်းအမြစ်နှယ်ကို လတ်လတ်ဆတ်ဆတ်သုံးနိုင်သကဲ့သို့အခြားလုန်းပြီးလည်းအသုံးပြုနိုင်သည်။
 အရသာမှာ ခါးသည်၊ ပူသည်။
- အသုံးပြုအစိတ်အပိုင်း - အမြစ်၊ နှယ်
 အသုံးပြုပုံ - တရူတ်ဆေးကျမ်းအလိုအရ အကိုက်အခဲပျောက်ဆေး၊ လေနိုင်ဆေး၊ အစာအိမ်နှင့်နှုလုံးရောဂါ အရိုးကိုက်ခြင်းတို့တွင်အမြစ်ကိုကို၍ 15-30g ထိပြုတ်၍သောက်ခြင်းဖြင့်အကိုးသက်ရောက် မှုရှိကြောင်းတွေ့ရှိရသည်။
- (Zhong chayao Yuanzhiwu Jianble Tuce (Vol:IV)
- ဒေသခံဆေးဆရာများမှလည်းကောင်း၊ အရိုးအဆစ်ရောင်ခြင်းတို့တွင် စည်းဆေး၊ လိမ်းဆေးအဖြစ် အသုံးပြုကြသည်။



မြန်မာအမည်
ကချင်အမည်
ရှုက္ခေဒအမည်
မိုးရင်း
ပုံသဏ္ဌာန်

အသုံးပြုအစိတ်အပိုင်း



- ကြောင်လျှောန္တယ်
- ရှို့ယောင်ရူ
- ရှာဖွေနေဆဲ
- ရှာဖွေနေဆဲ
- န္တယ်ပင်အမိုးအစားဖြစ်၍ ပင်စည်အသားမှာ ပျော်သည်။ ရွက်ဆိုင်ထွက်သည်။ ရွက်ရင်း၌ ဝိုင်း၍ရွက်ထိပ်ချွန်သည်။ ရွက်ကြောဖြာသည်။ အရွက်မျက်နှာပြင်ပြောင်ချောသည်။ အရသာထင်ရှားမှုမရှိပါ။ အနည်းငယ်ဆိုမ့်၍ပျော်သည်။
- အမြစ်၊ န္တယ်၊ အရွက်

အသုံးပြုပုံ

- ဒေသခံဆရာများမှလည်း အရိုးကျိုး၊ အရိုးဆက်စည်းဆေးတွင်ထည့်သွင်းအသုံးပြုကြသည်။ ဒက်နာ၊ အရိုးအဆစ်ရောင်ခြင်း၊ မီးယပ်ထုံကျို့ကိုက်ခဲခြင်း၊ ဂရင်ဂီးနှင့်အနာပေါက်တို့တွင် အသုံးပြုကြသည်။



မြစ်ကြီးနားတိုင်းရင်းဆေးရုံတွင် ကျွဲကောန္တယနှင့်ကြောင်လျှာန္တယလက်တွေအသုံးပြုပါ

၁။ အဆစ်လွှဲခြင်းအရိုးကျိုးခြင်းအရိုးအက်ခြင်းများကြောင့် ငှုံးနေရာတစ်စိုက်ပြုရောင်ခြင်း၊ ပူခြင်းဖြစ်ခဲ့သော ကျွဲကောန္တယ၊ ကြောင်လျှာန္တယ အမြစ်၊ န္တယသွေးရည်အား တစ်နေ့လျှင် (၇)ကြိမ်ခန့်လိမ်းစေခြင်းဖြင့် ရောင်ခြင်း၊ ပူခြင်း လျှောကျ စေနိုင်ကြောင်း တွေရှိရပါသည်။

၂။ လေးဘက်နာ၊ အဆစ်ရောင်ရောဂါတို့တွင် အဆစ်များရောင်ခြင်း၊ ပူခြင်းတို့အား ကျွဲကောန္တယ၊ ကြောင်လျှာ န္တယ အမြစ်န္တယတို့ကိုရောကျက်န္တေးဖြင့်သွေး၍လိမ်းပေးခြင်းဖြင့်အရောင်လျှောကျစေသည်။

၃။ အရိုးဆစ်ရောင်ခြင်း (OA change)တို့၏ ကြောင်လျှာန္တယ၊ ကျွဲကောန္တယအမြစ်အားသွေး၍လိမ်းစေသည်။

တွေရှိချက်နှင့်သုံးသပ်ချက်များ

ဒေသခံဆေးဆရာများမှလည်း ကျွဲကောန္တယ၊ ကြောင်လျှာန္တယ မန်းဆေး(၂)ပင်အား အသားနှုတက်ဆေး၊ အရောင်ကျေဆေး၊ အရိုးဆက်ဒဏ်ကြဆေးနှင့်မီးယပ်ထုံကျဉ်းရောဂါပျောက်ဆေးများဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုကြကြောင်း တွေရှိရသည်။ ဂရင်ဂျိနာ၊ အနာပေါက်နှင့်မီးယပ်ထုံကျဉ်းကိုက်ခဲခြင်းများတွင် ငှုံးမန်းဆေးပင် တို့၏ အမြစ်အား ပြုတ်ဆေးအဖြစ် လည်းကောင်း၊ သွေးရည်အဖြစ်လည်းကောင်း မန်းနိုင်သောဆေးပင်အဖြစ် အသုံးပြုကြောင်းတွေရှိရသည်။

ကချင်ပြည်န္တယအတွင်းရှိ ဆေးဖက်ဝင်မန်းဆေး(၂)ပင်အဖြစ်သုံးစွဲနေကြသော ကျွဲကောန္တယ၊ ကြောင်လျှာန္တယတို့အား အရိုးကျိုး၊ အရိုးအက်ခြင်းများနှင့်ယဉ်တွဲ၍ဖြစ်ပေါ်လာသောရောင်ခြင်း၊ ပူခြင်းတို့တွင်ငှုံးတို့၏သွေးရည်အားလိမ်းစေပြီး မြစ်ကြီးနားတိုင်းရင်းဆေးရုံတွင်အတွက်နားသော OA change (ခေါ်)အရိုးပူခြင်း၊ လေးဘက်နာနှင့်အရိုးအဆစ်များရောင်ခြင်းနာခြင်းတို့တွင် ကျွဲကောန္တယ၊ ကြောင်လျှာန္တယအမြစ်၊ အန္တယအားရောကျက်န္တေးဖြင့်သွေးပြီးတစ်နေ့လျှင်(၁၀)ကြိမ်ခန့်မကြာခဏလိမ်းစေခြင်းဖြင့်(၇)ရက် မြောက်နေ့တွင် အရောင်ကျပြီး၊ နာကျင်ခြင်းသက် သာမှုရှိကြောင်းတွေရှိရပါသည်။



ကချင်ပြည်နယ်သည်ရောမြို့သာဝအလိုက်ဆေးဖက်ဝင်အပင်များ ပေါက်ရောက်မှုများသောသာဝအရင်း အမြစ်နှင့်ပြည့်စုံသောပြည်နယ်ကြီးတစ်ခုဖြစ်ကြောင်းတွေ.ရှိရပါသည်။ ရိုးရာမိရိုးဖလာဆေးနည်းသုံးစွဲမှုများရှိသော်လည်း ငြင်းတို့သည်ဆေးဖက်ဝင်အပင်များ၏ရှုကွော်ဖော်အမည်း၊ မျိုးရင်းများသိရှိမှုနည်းပါးကြုသည်။ မိမိတို့သုံးစွဲသောဆေးနည်း၊ ဆေးပင်များကို သုတေသနပြုသည့်ဆန်းစစ်မှတ်တမ်းတင်ခြင်းနည်းပါးကြောင်းတွေ.ရှိရသည်။ ယခုတင်ပြသော ကျွဲကော န္တယ်၊ ကြောင်လျှောန္တယ်တို့အား ရှေးအစဉ်အဆက်ရှိုးရာဆေးပါးများဖော်စပ်ရာတွင်အသုံးပြုခဲ့ကြသည်။ ငြင်းအရွက်၊ အမြစ် တို့အားထုထောင်း၍ဆေးစည်းခြင်းဖြင့် အရှိုးဆက်ဒဏ်ကြေစေသည်။ သို့သော်ဆေးနည်းများအား ဖော်ထုတ်၍ သုတေ သနပြုသည့်ဆန်းစစ်ခြင်းနည်းပါးသည်။ ထို့ကြောင့်မြစ်ကြီးနားတိုင်းရင်းဆေးရုံမှုဆေးဖက်ဝင် မန်းဆေးပင်အား အသုံး ပြု၍ သုတေသနပြုဆန်းစစ်လေ့လာတင်ပြထားပါသည်။

ကောက်ချက်ဆွဲခြင်းနှင့်အကြံပြုခြင်း

ယခုတင်ပြသောကျွဲကောန္တယ်၊ ကြောင်လျှောန္တယ်တို့၏ဆေးပင်(၂)မျိုးမှာ မြစ်ကြီးနားတိုင်းရင်းဆေးရုံတွင်လက်တွေ့ အသုံးပြုမှုများပြီးပျောက်ကင်းမှုများကြောင်းတွေ.ရှိရသည်။ ကြောင်လျှောန္တယ်၏ရှုကွော်ဖော်အမည်နှင့်မျိုးရင်းမှာ ရှာဖွေ ဆန်းစစ်ဆဲဖြစ်ပါသည်။ ထို့ကြောင့်ဆေးပင်(၂)မျိုး၏အကျိုးကျေးဇူးများကိုပိုမိုသိရှိစေရန်သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနမှ လေ့လာဖော်ထုတ်မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်ပါကြောင်းကောက်ချက်ဆွဲအကြံပြုတင်ပြအပ်ပါသည်။

ကျေးဇူးတင်လွှာ (Acknowledgement)

ဤစာတမ်းအားတင်သွင်းခွင့်ပြုသော တိုင်းရင်းဆေးပညာဉီးစီးဌာနမှ ညွှန်ကြားရေးမှုံးချုပ် ပါမောက္ဂ ဒေါက်တာအောင်မြင့်အားလည်းကောင်း၊ မြစ်ကြီးနားတိုင်းရင်းဆေးရုံးမှ လူနာများအား ကိုယ်ပိုင်ဆေးနည်းများဖြင့် လက်တွေ့ကုသပျောက်ကင်းပြီး ဖော်စော်အသုံးပြု၍ သုတေသနပြုမှုများအားဖော်ပြခွင့်ပေးပါသော မြစ်ကြီးနားတိုင်းရင်း ဆေးရုံးမှ ဆေးရုံအုပ်ကြီးအော်ကြည်ငွေးအားလည်းကောင်း၊ အေသာခံတိုင်းရင်းဆေးဆရာများနှင့် ကျေးဇူးတင်ထိုက်သူ အပေါင်းတို့အား အထူးကျေးဇူးတင်ရှိပါကြား မှတ်တမ်းတင်နိဂုံးချုပ်အပ်ပါသည်။

ကျမ်းကိုးအညွှန်း (Reference)

- မြစ်ကြီးနားတိုင်းရင်းဆေးရုံးမှ အတွင်းလူနာဆောင်ရွက်မှုမှတ်တမ်းများ။
- ဆေးရုံအုပ်၏ ကိုယ်ပိုင်ဆေးနည်း၊ လက်တွေ့ကုထုံနည်းများ။
- Zhong Choyao Yuanzhiwu Jianble Tuce (Vol: IV)
- တိုင်းရင်းဆေးတက္ကသိုလ် Short Practice of Ulcer and Sore Therapy (Volume-1)











